

**ဓမ္မခန္ဓာ (၉၁) နေမင်းသူရိယ (အလ်-ရှမ်းဆိ)**  
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၆) သုတ်ဒေသနာ (၁၅)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁၁၀

၁။	وَالشَّمْسِ وَضُحَاهَا ﴿
	နေနှင့် သူ့ကိုယ်ပိုင်တောက်ပခြင်း အားဖြင့်-၁၁၆၃
၂။	وَالْقَمَرِ إِذَا تَلَاهَا ﴿
	လ သူမသည် သူ့ထံမှ ရောင်ပြန်လိုက်သောအခါ-၁၁၆၄
၃။	وَالنَّهَارِ إِذَا جَلَّاهَا ﴿
	နေ့ ၎င်းသည် သူ၏ တောက်ပရသောအခါ-
၄။	وَاللَّيْلِ إِذَا يَغْشَاهَا ﴿
	ည ၎င်းသည် သူ့အား လွှမ်းခြုံစေသောအခါ-
၅။	وَالسَّمَاءِ وَمَا بَنَاهَا ﴿
	ကောင်းကင်ယံနှင့် ၎င်း၏ တည်ဆောက်ခြင်း အားဖြင့်-
၆။	وَالْأَرْضِ وَمَا طَحَاهَا ﴿
	မြေကမ္ဘာနှင့် ၎င်းကို ပြန့်ထွက်စေခြင်း အားဖြင့်-
၇။	وَنَفْسٍ وَمَا سَوَّاهَا ﴿
	ဉာဉ်စရိုက်နှင့် ၎င်းအား ပုံစံချပေးခြင်း အားဖြင့်-
၈။	فَاللَّهُمَّهَا فُجُورَهَا وَتَقْوَاهَا ﴿
*အဋ္ဌိ ၈၀၁၂	သို့ဖြင့် ၎င်း အား* ဖြာထွက်မှုနှင့် စည်းစောင့်မှုအား အသိစိတ်သွင်းပေးခြင်း အားဖြင့်-
၉။	قَدْ أَفْلَحَ مَنْ زَكَّاهَا ﴿
	သန့်ရှင်းဖြူစင်သူသည် မုချ အောင်မြင်ပေါက်မြောက်လတ္တံ့။

(၁၁၆၃) သဆိုဟား: **ضَخَا** ၏ အနက်မှာ ကိုယ်ပိုင်ထွန်းလင်း တောက်ပသည်၊ အပူအလင်းထုတ်ရန် ကိုယ်ပိုင်တောက်ပသည် ဟု ဖြစ်၍ ဤသို့ ကိုယ်ပိုင်အလင်း၊ အပူ ထုတ်လုပ်ကြောင်းကို ကျမ်းမြတ်ကုရ်အာန်က လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ နီးပါးကပင် ပြောခဲ့ပြီးဖြစ်သည်။

(၁၁၆၄) တလား: **تَلَا** သည် ရင်းမြစ် **و** **ل** **ت** မှ ဆင့်ပွင်း၍ “စာချပေးသည်၊ စာချပေးခြင်းကို လိုက်ဆိုရသည်” ဟူသော အသုံးဖြင့် ကျမ်းတော်တွင် ၆၂ ကြိမ်သုံးထားသည်။ ဤနေရာတွင် **ل** သည် နေ၏ - အပူအလင်းမှ ပြန်လည်ရောင်ပြန်ဟပ်၍ အလင်းထုတ်ရသည်ဟု အနက်ပေးပေးသည်။

၁၀။	<p style="text-align: right;">وَقَدْ خَابَ مَنْ دَسَّاهَا ﴿١٠﴾</p> <p>မသူတော်တို့ကား မုချ ကျဆုံးနှစ်မြုပ်ရလတ္တံ့။</p>
၁၁။	<p style="text-align: right;">كَذَّبَتْ ثَمُودُ بِطَغْوَاهَا ﴿١١﴾</p> <p>သမု-ဒ်တို့သည် စည်းဖျက်ခြင်းဖြင့်- ငြင်းဆန်ကြ၏။</p>
၁၂။	<p style="text-align: right;">إِذِ انْبَعَثَ أَشْقَاهَا ﴿١٢﴾</p> <p>ကံအဆိုးဆုံးသူတို့သည် နိုးထရသောအခါ-၁၁၆၅</p>
၁၃။	<p style="text-align: right;">فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا ﴿١٣﴾</p> <p>★၇:၇၃ သူတို့အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်က “ပရမတ်ဘုရားရှင်၏ ကုလားအုပ်မအား-ရေသောက်ခွင့် ပေးရန်၊” ပြောဆိုသည်ကို-★</p>
၁၄။	<p style="text-align: right;">فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُمْ بِذُنُوبِهِمْ فَسَوَّاهَا ﴿١٤﴾</p> <p>★၇:၇၃ သူ့အား သူတို့ ငြင်းဆန်ကြလျက် သူမအား မျိုးအစေခြင်းကြောင့်★သူတို့အား ဖျက်သိမ်းပစ်၏။ ကံကြမ္မာရှင်က သူတို့အား ပြစ်မှုဖြင့် အညီဖြစ်စေ၏။</p>
၁၅။	<p style="text-align: right;">وَلَا يَخَافُ عُقْبَاهَا ﴿١٥﴾</p> <p>ထိုသို့နိဂုံးချုပ်ခြင်းကို ကြောက်လန့်နေခြင်း မရှိချေ။</p>

---

(၁၁၆၅) ကံအဆိုးဆုံး သူများ ဆိုသည်မှာ မတရားပြုကျင့်မှု အဆိုးဆုံးသူများကို ဆိုလို၍ သူတို့၏ ပြုကျင့်မှုကြောင့် ကံဆိုးရမည်ဟု ဆိုခြင်း ဖြစ်သည်။